

ပုဂံခေတ်မြန်မာဘာသာစကားရှိ  
ဘာသာခြားဝေါဟာရများမွေးစားပုံစနစ်လေ့လာချက်

ပါရဂူ(PhD)ဘွဲ့အတွက်တင်သွင်းသောကျမ်း

မစန္ဒာဝင်း

မြန်မာစာဌာန  
ရန်ကုန်တက္ကသိုလ်

၂၀၀၇ခုနှစ်၊ မေလ

## ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် ပုဂံခေတ်မြန်မာဘာသာစကားရှိ ဘာသာခြားဝေါဟာရများ၏ မွေးစားပုံစနစ် လေ့လာချက်ကျမ်းဖြစ်သည်။ ပုဂံခေတ်မြန်မာဘာသာစကားအတွင်းရောက်ရှိနေသော ဘာသာခြား စကားလုံးများ၏ မွေးစားပုံစနစ်ကို သိရှိစေရန် ရည်ရွယ်ပါသည်။ ဤကျမ်းအတွက် လေ့လာသည့် နယ်ပယ်မှာရှေးဟောင်းမြန်မာကျောက်စာများလာ (ပ-ဒ-တ) အတွဲ ၊ လောကထိပ်ပန်မင်စာနှင့်၊ မင်္ဂလာစေတီ ငါးရာငါးဆယ်စဉ်ကွင်းစာ များ ဖြစ်သည်။ ၎င်းကျောက်စာ၊မင်စာ၊ စဉ်ကွင်းစာများမှ ပါဠိ၊သက္ကတ၊မွန်တို့၏ မွေးစားပုံစနစ်ကို တင်ပြထားရာတွင် တိုက်ရိုက်မွေးစားပုံစနစ်၊ အသံဖလှယ်၍ မွေးစားပုံစနစ်၊ အသွင်ပြောင်းမွေးစားပုံစနစ်၊ ဘာသာပြန်မွေးစားပုံစနစ်နှင့် ရေးထုံးပြောင်းလဲ၍ မွေးစားပုံစနစ်ဟူ၍ စနစ်အမျိုးမျိုးကိုလေ့လာဖော်ထုတ်ထားပါသည်။ ထိုစနစ်တို့ကိုလေ့လာရာတွင် ပါဠိဘာသာနှင့် သက္ကတဘာသာတို့မှ အများအပြားမွေးစားထားသည်ကို တွေ့ရပါသည်။ ထိုသို့ ပုဂံခေတ်မြန်မာဘာသာစကားရှိ ဘာသာခြားဝေါဟာရများ မွေးစားပုံ စနစ်အမျိုးမျိုးကိုဖော်ထုတ်ခြင်း ဖြင့် မြန်မာဘာသာစကားဖွံ့ဖြိုးမှုကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်သည့်အပြင်ဘာသာစကား လေ့လာသော သုတေသီများ အတွက်လည်း အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။